

| | | | | |
|---------|-------|-------------|-----|---|
| | | | ၁၉။ | OLAF |
| ၁။ | အတိကာ | အကြောင်းအရာ | ၂၀။ | ယုံကြည်ချက်မှသည် အိပ်မက်ဆီသို့ |
| ၁၁။ | | စာမျက်နှာ | ၂၁။ | ပေါ်ပါးမူ၊ လေးနက်မူ |
| ၁၂။ | | | ၂၂။ | Freedom(လွတ်လပ်မူ)၊ Responsibility(တာဝန်ယူမူ) |
| ၁၃။ | | | ၂၃။ | အဆိုး၊ အကောင်း |
| ၁၄။ | | | ၂၄။ | ရွေးချယ်မူ |
| ၁၅။ | | | ၂၅။ | ဆန္ဒ နဲ့ မာန် |
| ၁၆။ | | | ၂၆။ | တည်ငြိမ်အေးချမ်းမူ |
| ၁၇။ | | | ၂၇။ | What do you want to be? |
| ၁၈။ | | | ၂၈။ | တိုးတက်ဖို့ ကြိုးစားပါ |
| ၁၉။ | | | ၂၉။ | Ethical autonomy |
| ၁၁။ | | | ၂၁။ | လူတိုင်းဆီက သင်ယူပါ |
| ၁၂။ | | | ၂၂။ | ကြိုင်နာစိတ်ထားပါ |
| ၁၃။ | | | ၂၃။ | စိတ် နဲ့ ဆန္ဒ |
| ၁၄။ | | | ၂၄။ | လုပ်ပိုင်ခွင့် |
| ၁၅။ | | | ၂၅။ | အသိ၊ သတိ၊ လုပ်ဆောင်ချက် |
| ၁၆။ | | | ၂၆။ | The Strom of the Hate(အမှန်းမှန်တိုင်း) |
| ၁၇။ | | | ၂၇။ | စွန်းလွတ်ရဲတဲ့ သတ္တိ |
| ၁၈။ | | | ၂၈။ | မိမိနဲ့ အမြေအတူ ရှိနေသောအရာ |
| ၁၉။ | | | ၂၉။ | ရှာတဲ့နေရာ မှန်ဖို့လိုတယ် |
| ၁၁။ | | | ၂၁။ | စိန်ခေါ်သံများ |
| ၁၂။ | | | ၂၂။ | သတ္တိဆိုတာ ဘာလ |
| ၁၃။ | | | ၂၃။ | စည်းကမ်း |
| ၁၄။ | | | ၂၄။ | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။ | | | | |
| ၁၂။ | | | | |
| ၁၃။ | | | | |
| ၁၄။ | | | | |
| ၁၅။ | | | | |
| ၁၆။ | | | | |
| ၁၇။ | | | | |
| ၁၈။ | | | | |
| ၁၉။ | | | | |
| ၁၁။</td | | | | |